


Uuicaa


မေ့တလေ့






Zanghnii awx Uui'nawkj lyy
kalang boij'nawkj bykti-awx
dethungj awx on uu khyj, khuj
a'vingj nyy-awx lyy “uuk uuk
uuk” ti-awx uuk tamiwtiw tij.

ရှေးရှေးတုန်းက ခွေးတွေဟာ အခြားတိရစ္ဆာန်တွေလိုပဲ
တောထဲမှာနေကြပြီး၊ ညအချိန်မှာ “ဝုတ်. . ဝုတ်. . ဝုတ်” လို့
အမြဲတမ်း ဟောင့်တတ်သတဲ့။




Nij tuu nyy-awx Uuicaa lyy
Saasuk teengawx pooija a'sak
khyj, nynjtuu on hanjawx lok
aadiiw hooi tij.

တစ်နေ့မှာ ခွေးကလေးက ဆတ်ကို မိတ်ဆွေဖွဲ့ပြီး
အတူတူနေဖို့ သဘောတူကြသတဲ့။




Ndiwn khujvingj nyy-awx
Uuicaa maw “uuk uuk uuk”
ti-awx uuk pii lyy Saasuk maw
“uuk hant! Takaij aang ce khyj
nkek ti” tinaa pii tij.

ညဘက်ရောက်တဲ့အခါ ခွေးကလေးက “ဝုတ်. . ဝုတ်. .
ဝုတ်” ဆိုပြီး ဟောင်တော့၊ ဆတ်က “မဟောင်ပါနဲ့၊ ကျားကြီး
လာကိုက်လိမ့်မယ်” လို့ ပြောသတဲ့။




Uuicaa lyy Saasuk kong-awx
thaa ka-oonkykta Takaij tuu
pooija a'sak khyj nynj tuu on
hooi tij.

ခွေးကလေးက ဆတ်ထက်ခွန်အားကြီးတဲ့ ကျားကြီးကို
မိတ်ဆွေဖွဲ့ပြီး၊ အတူတူနေကြသတဲ့။




Ndiwn khujvingj nyy-awx
Uuicaa maw “uuk uuk uuk”
ti-awx uuk pii lyy Takaij maw
“uuk hant! Kasaij aang ce khyj
ncawj ti” tinaa pii tij.

ညဘက်ရောက်တဲ့အခါ ခွေးကလေးက “ဝုတ်. . ဝုတ်. . ဝုတ်”
ဆိုပြီး ဟောင်ပြန်တော့၊ ကျားကြီးက “မဟောင်ပါနဲ့၊ ဆင်ကြီးလာပြီး
ရန်လုပ်လိမ့်မယ်” လို့ ပြောသတဲ့။




Tuukongawx Uuicaa lyy Takaij
kong-awx thaa ka-oonkykta
Kasaij tuu pooija a'sak khyj
nynj tuu on hooi tij.

ဒါကြောင့် ခွေးကလေးက ကျားထက်ခွန်အားကြီးတဲ့ ဆင်ကြီးကို
မိတ်ဆွေဖွဲ့ပြီး၊ အတူတူ နေကြပြန်သတဲ့။



Ndiwn khujvingj nyy-awx
Uuicaa maw “uuk uuk uuk”
ti-awx uuk pii bej lyy Kasaij maw
“uuk hant! Khujmii’nawkj aang
ce khyj patuu ti” tinaa pii tij.

ညဘက်ရောက်တဲ့အခါ ခွေးကလေးက ထုံးစံအတိုင်း
“ဝုတ် . . ဝုတ် . . ဝုတ်” ဆိုပြီး ဟောင်ပြန်တော့၊ ဆင်ကြီးကလည်း
“ဟေ့ကောင်၊ မဟောင်နဲ့ လူတွေလာပြီး ဖမ်းလိမ့်မယ်” လို့
ပြောသတဲ့။



Tuuti nyy-awx Uuicaa lyy Kasaij
kong-awx thaa ka-oonkykta
Khujmii tuu pooija a'sak khyj,
khujmii'nawkj onta avang
thungjih iin awx a'on puj tij.

ဒီတော့ ခွေးကလေးက ဆင်ကြီးထက်ခွန်အားကြီးတဲ့
လူကိုမိတ်ဆွေဖွဲ့ပြီး၊ လူတွေနေတဲ့ရွာထဲက အိမ်မှာ
နေလိုက်သတဲ့။



Ndiwn khujvingj nyy-awx
Uuicaa maw “uuk uuk uuk”
ti-awx uuk pii lyy khujmii’
nawkj maw uui ka-uuk tatuu
palungj aadejen khyj, “hiita uui
caa lyy palungj hajphi ba”
ti-awx paliwj pii uu tij.

ညဘက်ရောက်တဲ့အခါ ခွေးကလေးက “ဝုတ် . . ဝုတ် . . ဝုတ်”


ဆိုပြီး ဟောင်တော့၊ လူတွေက ခွေးဟောင်တာကို သဘောကျပြီး၊

၁၇ “ဒီခွေးကလေး လိမ္မာလိုက်တာ” လို့ ချီးမွမ်းကြသတဲ့။



Tuuti nyy ihhooi kangtoong
Uui'nawkj lyy palungj kadejenta
tonboi ni tikhyj, vaaihniij sentuu
inn awx on phoophraat tij.

အဲဒီအချိန်ကစပြီး ခွေးတွေဟာ ချစ်စရာအိမ်မွေးတိရစ္ဆာန်အဖြစ်
ယခုထိတိုင် အိမ်မှာပဲ နေထိုင်ကြရသတဲ့။



တအော စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

unicef  | for every child



H&M FOUNDATION

